

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည်ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၄-၀၉(က)

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ) သို့မဟုတ် (စ)နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများအရ
ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ

အခွန်တောင်းခံလွှာအမှတ်၊ -----

ရက် စွဲ၊ -----

-

သို့

အခွန်ထမ်းအမည်-----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

လိပ်စာ-----

၁။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) သို့မဟုတ် (စ) နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများအရ လူကြီးမင်း၏ ပျက်ကွက်မှုများအတွက် အောက်ဖော်ပြပါ ဒဏ်ကြေးငွေများအား ပေးဆောင်ရန် အကြောင်းကြားပါသည်-

ပေးဆောင်ရမည့်ဒဏ်ကြေးငွေ

ကျပ်

(က) အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ ပေးဆောင်ရမည့်ဒဏ်ကြေးငွေ -----

(ခ) အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) အရ ပေးဆောင်ရမည့်ဒဏ်ကြေးငွေ -----

စုစုပေါင်းပေးဆောင်ရမည့်ဒဏ်ငွေ

စုစုပေါင်းပေးဆောင်ရမည့်ဒဏ်ကြေးငွေ (စာဖြင့်) -----

-

၂။ အထက်ပါ ပေးဆောင်ရမည့် ဒဏ်ကြေးငွေပမာဏကို-----မြို့ရှိ -----ဘဏ်၊ ဘဏ်ခွဲ ()၊

ဘဏ်စာရင်းအမှတ် MD----- သို့ ပူးတွဲပါငွေသွင်းချလန်ဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ

----- ရက်နေ့နောက်ဆုံးထားပေးသွင်းရန်ဖြစ်ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး